

မာတိကာ

စဉ်	စာမျက်နှာ
မေတ္တာမွန်စကားဦး	၉
(ပထမပိုင်း)	
အားမထုတ်မီ ကြိုတင်သိသင့်သိထိုက်သည်များ	
၁။ ဝိပဿနာတောအုပ်	၁၅
၂။ နိဗ္ဗာန်နှင့်လွဲစေသောအစွဲ ချွတ်ပါ	၂၁
၃။ ဦးစွာလေ့လာသင့်သည့် ကြောင်းကျိုးတရား	၂၉
၄။ ရိုးသားမှုရှိပါ	၃၇
၅။ ဆရာကောင်း ရှာပါ	၄၁
၆။ အခြေခံအုတ်မြစ် သီလ	၄၅
(ဒုတိယပိုင်း)	
လက်တွေ့အားထုတ်မှုမှရသည့် ဓမ္မအသိများ	
၇။ နိဗ္ဗာန်သွားခရီး	၅၃
၈။ အစွန်းလွတ်လမ်း	၅၉
၉။ ဝိပဿနာဆိုင်ရာ သိသင့်သိထိုက်သည်များ	၆၇
၁၀။ ဝိပဿနာ အားထုတ်နည်းများ	၇၁
၁၁။ ဝိပဿနာယာနိကနည်း	၇၅
၁၂။ ဖြစ်ပျက်မှသည် မဖြစ်ပျက်ရာဆီသို့	၈၃
၁၃။ ရှေ့ဆက်လျှောက်ရမည့် မဇ္ဈိမပဋိပဒါလမ်း	၈၈
၁၄။ ဝိပဿနာနှင့်အတွေး	၉၃
၁၅။ ဆူညံသံ ပြဿနာ	၉၉

၁၆။ ဝေဒနာကို ကျော်ကြံခို့	၁၀၃
၁၇။ ဝိပဿနာနှင့် ဣရိယာပုတ်	၁၀၉
၁၈။ ပဓာနိယာဂ်တရားငါးပါး	၁၁၇
၁၉။ သံသရာလည်စေသည့် အဓိကလက်သည်တရားခံ	၁၂၃
၂၀။ တရားတော်၏ အကာလိကော ဂုဏ်တော်	၁၂၇
၂၁။ လျှောက်လှမ်းခဲ့သည့် ဓမ္မခရီး	၁၃၅
၂၂။ ဆယ်နေ့ကံသည့် ရင်ထဲက အပူ	၁၄၃